

မာတိကာ

စဉ်	အကြောင်းအရာ	စာ
၁။	Probiotics (ပရိုဘီယိုတစ်)	၁
၂။	OX bile Bile (သည်းခြေရည်)	၈
၃။	Super digestive enzymes Enzymes (အင်ဆိုင်း) Wobenzym	၁၁
၄။	Betaine HCL	၁၅
၅။	Chlorella (ကလိုရီလာ) Yaeyama Chlorella	၁၉
၆။	Magnesium (မက်ဂနီဆီယမ်) Magnesium citrate Magnesium malate Neuro magnesium MAXXMAG B6	၂၃
၇။	Zinc(ဇင့်)	၃၀
၈။	Selenium (ဆယ်လီနီယမ်)	၃၄
၉။	Idoral (အိုင်အိုဒင်း) i- Thyroid	၃၇
၁၀။	Potassium (ပိုတက်ဆီယမ်)	၄၁
၁၁။	L-glutamine	၄၇
၁၂။	N-acetyl cysteine (NAC)	၅၁
၁၃။	L- Carnitine (Carnitine) Acetyl L-carnitine	၅၄
၁၄။	Collagen (ကော်လဂျင်) UC II	၆၀
၁၅။	CoQ10 Ubiquinol / Ubiquinone	၆၂

၁၆။	Alpha Lipoic acid R lipolic acid (Lipolic acid)	၆၆
၁၇။	D- ribose	၆၉
၁၈။	Glutathione (ဂလူတာသိုင်အိုအမ်) S-Acetyl L - Glutathione	၇၂
၁၉။	Antioxidant Network	၇၅
၂၀။	Fermented Apple Cider Vinegar and Cayenne (500mg,100mg)	၇၈
၂၁။	Triple Action Thyroid	၈၀
၂၂။	Thyroid Glandular (Desiccated Thyroid) Metabolic Advantage	၈၃
၂၃။	Moducare သို့မဟုတ် Phytosterols	၈၇
၂၄။	Thymus extract	၉၀
၂၅။	Melatonin (မယ်လတိုမင်)	၉၂
၂၆။	DHEA	၉၆
၂၇။	MCT (Medium Chain triglycerides) Coconut Oil (အုန်းဆီ)	၁၀၁
၂၈။	Omega - 3 (အိုမီဂါ - ၃) Cod liver oil	၁၀၅
၂၉။	ဗိုက်တာမင် D (D3)	၁၁၃
၃၀။	ဗိုက်တာမင် K (Super K / K2)	၁၂၄
၃၁။	Beta - carotene ဗိုက်တာမင် A	၁၂၈
၃၂။	ဗိုက်တာမင် E Unique E	၁၃၂
၃၃။	Magnesium ascorbate Calcium ascorbate Vitamin C (ဗိုက်တာမင် C) Ester - C	၁၃၄
၃၄။	BioActive Complete B-Complex	၁၃၉

၃၅။	Folate Folic acid (ဖောလစ်အက်ဆစ်)	၁၄၁
၃၆။	ဗိုက်တာမင် B6 (P5P)	၁၄၃
၃၇။	Niacin (ဗိုက်တာမင် B3)	၁၄၇
၃၈။	Benfotiamine (ဗိုက်တာမင် B1)	၁၄၉
၃၉။	Biotin	၁၅၂
၄၀။	ဗိုက်တာမင် B12	၁၅၄
၄၁။	Protein Supplements (ပရိုတိန်းဖြည့်စွက်စာ)	၁၅၇
၄၂။	ZMA	၁၆၇
၄၃။	Raspberry ketones	၁၇၁
၄၄။	Curcumin (နန္ဒင်း)	၁၇၃
၄၅။	Cinnamon (သစ်ကြမ်းပိုး)	၁၇၆
၄၆။	Moringa olifera (ဒန်ဒလွန်)	၁၇၈
၄၇။	အရွက်ကြိတ်ရည်	၁၈၂
၄၈။	Micro green	၁၈၆
၄၉။	Lutein and Zeaxanthin	၁၈၉
၅၀။	Milk thistle	၁၉၁
၅၁။	Ginkgo Biloba	၁၉၄
၅၂။	Adrenal extract a- Drenal	၁၉၈
၅၃။	Glucosamine	၂၀၁
၅၄။	Pink salt	၂၀၂
၅၅။	Quercetin နှင့် ကင်ဆာရောဂါ	၂၀၄
၅၆။	Estrogen for Women	၂၀၇
၅၇။	အရိုးပြုတ်ရည် Bone Broth	၂၀၉